


Ajon nōn gayey veiyeou

အကြောင်ရွာလေးသာယာတယ်





Kafung gounang
Ajon ra zaarapu nōn
thaki tangou aleiu.

တောင်ပေါ်မှာ 'အကြောင်' ဆိုတဲ့
ရွာတစ်ရွာရှိခဲ့တယ်။




Tlanchhang phenye
longei rapu nōn
thakeiu.

ထင်းရှူးပင်အများကြီးနဲ့
အလွန်သာယာတဲ့ရွာကလေးပေါ့။



School toh rareenang
gadwen naaboumeh
gharueyfēn vaada
yingrou.

အားလပ်ချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေဟာ
တောင်လုပ်ပန်းတွေခူးကြတယ်။



Gadwen naabou mehdou
Vaja boulhaa
gharueyfēn dou
ninyaadivei nihyingrou.

ကျောင်းသား၊ ကျောင်းသူတွေဟာ ဆရာ၊ ဆရာမတွေကို
လက်ဆောင် ပေးလေ့ရှိတယ်။



Niphou nibra
mehdou thakinanh
thakilhaa ninyaa divei
nihyingrou.

သုငယ်ချင်းအချင်းချင်းလည်း
အပြန်အလှန်လက်ဆောင်ပေးကြတယ်။




Nōn kahranang
galuhthei fēnlee
fēnye ngouyeou.

ရွာပတ်ဝန်းကျင်မှာ ချယ်ရီပန်းတွေ
ဝန်းရံပွင့်နေကြတယ်။




Bawaar fēnlee fēnye
ngouyeou.

အကြောင်ရွာမှာ စွယ်တော်ပန်းတွေလည်း
ပွင့်ကြတယ်။



Ajon nōndou fafēntei
mukchuh chehjan fēnye ngourapu
nganaang
gayey veirapu nōn thaki aleiu.

ရောင်စုံပန်းတွေအများကြီးပွင့်နေသလို
အကြောင်ရွာလေးဟာ အလွန်သာယာလှပတဲ့
တောင်ပေါ်ရွာလေးတစ်ရွာဖြစ်ခဲ့တယ်။





တန်ကွန် (နာဂ) ယဉ်ကျေးမှုနှင့်စာပေကော်မတီမှ ရေးသားပြုစုသည်။

